



ချိုမြိန်သော ဇနီးဆိုးလေး

GODDESS

(အပိုင်း-၂)

အခန်း ၁:

အမှတ်ပြည့်ဖြင့် ရိုက်ချပစ်ခြင်း

စာသင်ခန်းထဲမှာ အပူတပြင်း ဆွေးနွေးနေခိုက် ဘာသာဗေဒဆရာ ဖန်းရှုအန်းသည် လက်ထဲတွင် ဘာသာရပ် အဖြေလွှာကို ကိုင်၍ အခန်း ရှေ့ကို ဖြတ်လျှောက်သွားစဉ်။

စာသင်ခန်းထဲက အခြေအနေကို ကြားလိုက်ရတဲ့ အခါ ဖန်းရှုအန်း ရပ်လိုက်ပြီး အခန်းထဲ ဝင်လိုက်ပြီးနောက် "ဆရာမလျန်၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ မနက် စောစောစီးစီး ဘာကို ဒေါသထွက်နေတာလဲ"

"ဘာဖြစ်ရမှာ လဲ။ ဒီကျောင်းသားက လုံးဝကို ရမ်းကား လွန်းနေတယ်" လျန်လီဟွာ ရီဝမ်ဝမ်ကို ညွှန်ပြလိုက်သည် ။

"အာ၊ ရီဝမ်ဝမ်၊ မင်း ဖြစ်နေပြန်ပြီ....." ဖန်းရှုအန်း ထောင့်စွန်းက မိန်းကလေးကို ကူရာမဲ့ ကြည့်လိုက်ကာ ဖျန်ဖြေသူ အဖြစ်နှင့် ။

"ဆရာမလျန်၊ ဒီလောက်ကြီးလည်း စိတ်ဆိုးမနေပါနဲ့ ။ ဒီမိန်းကလေးက မှားနေတယ် ဆိုပေမဲ့ ဒီအရွယ် ကလေးတွေ အတွက်တော့ ထူးထူးဆန်းဆန်းတွေ ဝတ်တတ် စားတတ်တာက ဖြစ်တတ် ပါတယ်ဗျာ။

ဒီတစ်ခေါက် စာမေးပွဲမှာ ဒီမိန်းကလေး ကောင်းကောင်း ဖြေထား

တာကို ခင်ဗျားသာ မြင်လိုက်ရင် ခင်ဗျားလည်း ဒေါသ ထွက်နိုင်မှာ မဟုတ်တော့ဘူး။ ကျွန်တော် ခုလေးတင် သူမ အဖြေလွှာ စာရွက်ကို ကြည့်ခဲ့တာ။ သူမက ဘာသာဗေဒမှာ အမှတ်ပြည့်ပဲရော်။ စာစီစာကုံးကိုတောင် အမှတ်ပြည့်ရထားသေးတယ်။ အဲဒါက စံပြ စာစီစာကုံး တစ်ပုဒ်တောင် ဖြစ်လာနိုင်သေး။"

ထိုအခိုက် လျန်လီဟွာ ရှေ့ရသွားပြီး ဖန်းရှူအန်း ပြောနေဆဲမှာ ပင်ရုတ်တရက် ဖြတ်ပြော လိုက်တော့ပြီ။

"ဘာပြောလိုက်တယ်။ ဆရာဖန်း၊ ရှင် ခုလေးတင် ရီဝမ်ဝမ်ရဲ့ အဖြေလွှာကို ကြည့်လာခဲ့တယ်လို့ ပြောလိုက်တာလား။"

"ဟုတ်တယ်ဗျ။ ဒီမှာ ပါ၊ ဒီတစ်ခု..... "ဖန်းရှူအန်း ထိပ်ဆုံးရောက်နေတဲ့ ရီဝမ်ဝမ်ရဲ့ အဖြေလွှာ စာရွက်ကို စိတ်လိုလက်ရ ထုတ်ပေးလိုက်သည်။"

လျန်လီဟွာ အဖြေလွှာကို ခေါင်းအစ ခြေအဆုံး နှံ့နှံ့စပ်စပ် သေသေချာချာ ကြည့်လိုက်သည် တွင် အဖြေတွေက ပြီးပြည့်စုံနေပြီး ဖန်းရှူအန်း ပြောသည့် အတိုင်းပင် လုံးဝကို စံပြစာစီစာကုံး တစ်ပုဒ် ဖြစ်နေရကား။

လျန်လီဟွာ မျက်နှာ မည်းပုတ်သွားပြီး စိတ်ဓာတ်ကျသည့် အသံဖြင့်

"ဆရာဖန်း။ ဒါဆို ကျွန်မတို့ အခု ပြဿနာ ကြီးပြီ။ ဒီတစ်ခေါက် စာမေးပွဲ မေးခွန်းတွေ ပေါက်ကြား သွားခဲ့ပြီရှင်"

ဖန်းရှူအန်း ထိတ်လန့်သွားကာ ဖြူဖျော့သွားသည့် မျက်နှာဖြင့်

"ဆရာမလျန်၊ ဒီလိုတော့ အလွယ်လေး မပြောလိုက်ပါနဲ့ ဦး။ ကျွန်တော်တို့ ရဲ့ စာမေးပွဲ မေးခွန်းလွှာတွေကို အမြဲတမ်း လျှို့လျှို့ဝှက်ဝှက် သိမ်းထားတဲ့ ဟာ။ ဘယ်လိုလုပ် ပေါက်ကြား နိုင်မလဲဗျာ"

လျန်လီဟွာ ရယ်လိုက်ပြီး ရီဝမ်ဝမ်ရဲ့ ရီပို့ကတ်ကို ဖန်းရှူအန်းဆီ ကမ်းလိုက်ပြီးနောက်

"ဆရာဖန်း၊ ရှင် ဒါကို မြင်ရင် သဘောပေါက် သွားမှာ ပါ"

ဖန်းရှူအန်း ရီပို့ကတ်ကို မြန်မြန် ယူလိုက်ပြီး စေ့စေ့စပ်စပ် ကြည့်ပြီး တဲ့ နောက် သူ့မျက်နှာမှာ ရှေ့ရသွားကာ။

သန့်ျာ "0 "မှတ် ဖြစ်နေတာက လွဲရင် ရီဝမ်ဝမ် တခြား ဘာသာရပ်တွေ အားလုံးမှာ အမှတ်ပြည့်တွေ ချည်းပါလား။ အတန်းထဲမှာ လည်း ပထမတောင် ရနေတယ်။ စာမေးပွဲတိုင်းမှာ အမြဲဘိတ်ချေး ရနေတဲ့ ရီဝမ်ဝမ်က ဆိုတာကတော့ မယုံနိုင်စရာ ကောင်းလွန်းတယ်။

ဘာသာစကားမှာ အမှတ်ပြည့် ရနိုင်တယ် ဆိုတာကလည်း မယုံနိုင်စရာကြီး.....

"ဒါက..... " ဒီတစ်ကြိမ်တွင် တော့ ဖန်းရှူအန်း ကောက်ချက် အလျင်စလို မချရဲတော့။

"ကျောင်းထုတ်စာလည်း ထွက် လာပြီ။

ဒါပေမဲ့ သူမက ဒုက္ခပေးနေတုန်းပဲ။ ဒီလို ကျောင်းသားမျိုး ချင်းဟော်မှာ ရှိနေတာက လေထု ညစ်ပတ်တယ်" လျန်လီဟွာ နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ ရီဝမ်ဝမ်ကို ကြည့်လိုက်ပြီးနောက်

"ရီဝမ်ဝမ်။ ဒီကိုလာစမ်း။ ငါနဲ့ ကျောင်းသားရေးရာကို သွားမယ်။ ငါ နင့်ကို ပြောလိုက်မယ်။ ဒီတစ်ခါတော့ ကျောင်းထုတ်စာတုန်းကလိုမျိုး အချိန်ဆွဲပြီး ပေါ့ပေါ့လေး ရှင်းမှာ မဟုတ်တော့ဘူး"

စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့ရီးမှန်ရင် သူမတော့ တကယ် ဒုက္ခကြီးကြီး ရောက်ပြီ။

"ဘုရားရေ၊ ဒီရုပ်ဆိုးမက ဒီလောက် အရည်အချင်းရှိမှန်း မသိခဲ့ဘူး။ သူမက စာမေးပွဲ မေးခွန်းတွေကိုတောင် ရအောင် ခိုးနိုင်တယ်"

"သူမက စာမေးပွဲ မေးခွန်းတွေကို တစ်ယောက်ထဲ အပိုင်သိမ်း ထားခဲ့တာပဲ။ သူမ ခံရသင့်တယ်"

"ဒီအရူးမ၊ သူမ လုပ်ထားတာကို လူတိုင်းက မသိနိုင်လောက်ဘူးများ ထင်နေတာလား"

"ဒီရုပ်ဆိုးမ ဒီတစ်ခါတော့ တကယ်သွားပြီ"

နောက်ဆုံးတန်းရဲ့ ထောင့်စွန်းက ပြတင်းပေါက် ဘေးနားမှာ ကောင်လေးက သူ့ရဲ့ မျက်နှာကို အုပ်ထားတဲ့ စာအုပ်ကို ဖယ်ရှားလိုက်ပြီး သူ့နောက်မှ မိန်းကလေးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည် တွင် ။

မိန်းကလေးရဲ့ မျက်နှာသည် အစကနေ အဆုံးထိ မထူးခြားနားစွာ လျန်လီဟွာရဲ့ မျက်လုံးတို့ ကို သရော်ကြည့် ကြည့်နေလေသည် ။

အားလုံးက ရီဝမ်ဝမ်ကို အရူးလို့ ပြောနေကြသည် တွင် သူသည် လည်း ထိုသို့ပင် ခံစားနေရကား။

သူမက စာမေးပွဲ မေးခွန်းတွေကို တကယ်ရခဲ့ရင် ပိုပြီး သိုသိုသိပ်သိပ်လေး လုပ်ပါလား။ ဒါဆို သူမ ပေါ်သွားမှာ မဟုတ်ဘူး ။

"အရူးမ၊ မင်း ဒီအရှုပ်ကို ဘယ်လို ရှင်းမလဲ ကြည့်ရအောင်"

သူမဘေးနားမှ ကောင်လေးရဲ့ ရယ်သွမ်းသွေးကာ ပြောလိုက်တာကြောင့် ရီဝမ်ဝမ် မျက်လုံးတို့ ကြယ်လေးတွေထက်ပင် ပိုလင်းလက်သွားကာ သူ့ကို ပျင်းတွဲစွာ ကြည့်လိုက်ပြီးနောက်

"အလွန်ဆုံး စာမေးပွဲ ပြန်စစ်ရုံပေါ့..... ဒီက သခင်မလေးကလည်း"

နောက်ထပ် တစ်ကြိမ် သူတို့ မျက်နှာတွေကို အမှတ်ပြည့်နဲ့ ရိုက်ချပေးရ
ဦးမှာ ပေါ့"

စီရူး သူမမျက်လုံးတို့ အရောင်လက် နေခြင်းကြောင့် စိတ်ရှုပ်ထွေး
သွားကာ သူမ ပြောလိုက်သည့် အခါတွင် တော့ စကားပင် ပြန်မပြောနိုင်
ဖြစ်သွားရတော့၏ , "..."

အခန်း ၂ :

လုံးဝကို အယုံအကြည်လွန်နေတာပဲ

ကျောင်းသားရေးရာဌာန

F အတန်းရဲ့ ဘာသာရပ်ဆရာ အားလုံးကို ခေါ်ထားတာကြောင့် ရီဝမ်ဝမ်ရဲ့ အဖြေလွှာတို့ ကို စစ်ဆေးဖို့ ရာ စုဝေးနေကြသည့် ဆရာများ ရယ်။

ခိုးကြောင်ခိုးဝှက်ဖြင့် အခန်း အပြင်ဘက်တွင် ရောက်နေကြသည့် ကျောင်းသားများ ရယ်။

ဆရာမ တစ်ယောက်က ပြောလိုက်ခြင်းပင် "အထွေထွေ ဘာသာရပ် မေးခွန်းတွေက လှည့်ထားတယ် ဆိုပေမဲ့လည်း သူတို့ က ဟိုးရှေးရှေ့က မေးဖူးတဲ့ မေးခွန်းတွေ ဆိုလည်း ပြောလို့ ရပါတယ်။ ချင်းဟော်မှာ က ထူးချွန်တဲ့ ကျောင်းသားတွေ အများကြီး ရှိကြပြီးတော့ အမှတ်ပြည့်ရတဲ့ သူက ရီဝမ်ဝမ် တစ်ယောက်ထဲတော့ မဟုတ်ဘူး ။ ဒါပေမဲ့လည်း အဓိက ပြဿနာက..... ရီဝမ်ဝမ် တကယ်ရခဲ့တာ ဟုတ်မဟုတ်ပဲ"

"ဒါမဲ့လည်း ဘာသာစကား ဆိုတာက အမှတ်ပြည့် ရနိုင်စရာ အကြောင်း မရှိဘူးမလား။ သူမရဲ့ စာစီစာကုံးက အမှတ်ခြစ်တဲ့ သူကို နှစ်ထောင်း အားရစေတယ် ဆိုရင်တောင် comprehension အပိုင်းမှာ

ရော ဘယ်လိုလုပ်ပြီး တစ်မှတ်လေးတောင် မလျော့ရတာလဲ"

နောက်ဆရာမ တစ်ယောက်က သူမရဲ့ သံသယကို ထုတ်ပြောလာခြင်း။

ဘာသာဗေဒ ဆရာ ဖန်းရှုအန်းသည် လည်း သံသယကို ဖော်ပြလာသည် "ရီဝမ်ဝမ်၊ ငါ အစောက မင်းရဲ့ အဖြေလွှာ စာရွက်ကို သေချာ ပြန်ကြည့်လိုက်တော့ comprehension ကို ဖြေထားတဲ့ အဖြေတွေက တကယ့် အဖြေမှန်နဲ့ တစ်လုံးလေးတောင် မလွဲဘဲ လုံးဝကွက်တိ။ ဒါကို ရှင်းပြပေးနိုင်မလား"

"ကျွန်မ ဒီမေးခွန်း ၂ ခုကို အရင်က မြင်ခဲ့တုန်းက အဖြေတွေကို ပုံမှန်အတိုင်းပဲ ကျက်ထားခဲ့မိလို့ ပါ။ Comprehension ပထမမေးခွန်းက ပြည်နယ် A ရဲ့ ကျောင်းအဆင့် မေးခွန်းလွှာ ဖြစ်ပြီး XX နှစ်မှာ မေးထားပါတယ် ဆရာ။ ဒုတိယ မေးခွန်းကတော့ XX နှစ်မှာ မေးခဲ့တဲ့ တစ်နိုင်ငံလုံးအဆင့် အစိုးရစာမေးပွဲ မေးခွန်းလွှာပါ" ရီဝမ်ဝမ် ခပ်သွက်သွက် ဖြေလိုက်သည် ။

ရီဝမ်ဝမ် ထိုသို့ ညွှန်းဆို၍ ပင် အတိအကျ ပြောလိုက်သည့် အခါ ဖန်းရှုအန်း မျက်လုံးတို့ တွင် အရောင်ဖြတ်ပြေး သွားရကား

"မဆိုးပါဘူး။ ဒီမေးခွန်း နှစ်ခုက တကယ်ပဲ အဲဒီတုန်းက မေးထားခဲ့တယ်။ အစတုန်းက ဒီမေးခွန်း ၂ခုက ခက်လွန်းလို့ အတန်းထဲမှာ တောင် ဆရာတွေ ဒါတွေကို မသင်ခဲ့ဖူးဘူး။ ဒါပေမဲ့လည်း ဒီ comprehension နှစ်ခုက ခေါင်းစဉ်အနေနဲ့ ကောင်းလွန်း နေတာကြောင့် စာမေးပွဲမှာ ထည့်မေးဖို့ ဆုံးဖြတ်လိုက်တာ။ ကောင်မလေး၊ ဒီမေးခွန်း ၂စုံလုံးကိုတောင် ကျက်ထားတယ်ပေါ့လေ"

Comprehension အတွက်မူ ဆရာတွေက ကျောင်းသားတွေကို မေး

ခွန်း ဖြေပုံဖြေနည်းကိုသာ သင်ကြားပေးကြပြီး ခေါင်းစဉ်ပေးကာ ဘယ် တော့မှ မကျက်ခိုင်းခဲ့ကြ။ အကြောင်းမှာ ဝင်ခွင့် စာမေးပွဲရောက်လျှင် သင်ထားသည့် အတိုင်း မေးခွန်း အတိအကျ လာမှာ မဟုတ်တာကြောင့် ပင်။

လတ်စသတ်တော့ ရီဝမ်ဝမ်က Comprehension အတွက်ကို အဖြေ တွေ ကျက်ထားတာကိုး။

ဆရာတွေ အချင်းချင်း ဆွေးနွေးနေစဉ် အသက် ၃၀ အရွယ် အိပ်မုန် စုန်မွားနဲ့ လူတစ်ယောက် ညှပ်ဖိနပ်ကြီး စီးလို့ စိမ်ပြေနပြေ လျှောက် လာလေသည် ။ "စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တာ အသာထား။ မင်း ဘာပြုလို့ ငါ့ရဲ့ သင်္ချာမှာ "0" မှတ်ပဲ ရ ရတာလဲ"

ကျောင်းသား ရေးရာမှူးသည် မသပ်ရပ်စွာသော ထိုလူကို ကြည့်လို က်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြောချလာသည် ကား

"ဆရာကျောက်၊ ဒါက ကျောင်းပါ။ ကျေးဇူးပြုပြီး ရှင့်ရဲ့ ပုံစံကို ဂရုစို က်ပါဦးလား"

ကျောက်ရှင်ကျိုး နှုတ်ဟလာသည် မှာ "ထားလိုက်ပါဗျာ။ မနက်ပိုင်း က ကျွန်တော့်မှာ အတန်းချိန်မှ မရှိတာ..... "

ကျောင်းသား ရေးရာမှူးကား သူ့ကို ကြည့်မရသော်ငြား ဘာမှ တော့ ထပ်မပြောလာ။ ဤကျောက်ရှင်ကျိုးကား မသပ်မရပ် နေကောင်းနေလိ မ့်မည်။ သို့သော် F အတန်းရဲ့ သင်္ချာရလဒ်တွေက တစ်ကျောင်းလုံးမှာ တော့ပုံ ဖြစ်နေတာကြောင့် ကျောင်းအုပ်ကပင် သူ့ကို မျက်ကွယ်ပြု ပေး ထားရသူ။

လျန်လီဟွာ စိတ်မရှည်တော့။

"သူမက သင်္ချာ မေးခွန်းတွေကျ မကျက်နိုင်တော့လို့ ဖြစ်မှာ ပေါ့ ဆရာရယ်။ ဘယ်လိုပဲပြောပြော ဆရာတွေက ကျောင်းသားတွေကို ကျက်ဖို့ မပြောထားတဲ့ အချိန်မှာ ဘယ်လိုပုံမှန် ကျောင်းသားမျိုးက comprehension အဖြေတွေကို ကျက်ထားလိမ့်မလဲ။ ဒါ့ထက် အခု ပြဿနာက သူမက လှည့်စားထားတယ် ဆိုတာပဲ။ အဲဒါကနေ ဘယ်လိုမှ ရှောင်ပြေးလို့ မရတော့ဘူး။"

ကျောင်းသား ရေးရာမှူးသည် မိန်းကလေးကို တည်တည်ကြည်ကြည် လေးလေးနက်နက် ကြည့်လိုက်ပြီး "ရီဝမ်ဝမ်၊ ရှင် မေးခွန်းတွေကို ဘယ်အချိန် ရခဲ့လဲ"

ရီဝမ်ဝမ်၏ အမူအရာမှာ ဗလာနတ္ထိ။

"မေးခွန်းလွှာတွေ ဝေတဲ့ အချိန်မှာ ရခဲ့တာပါ "

လျန်လီဟွာ ဒေါသဆောင်လာကာ "ကြည့်ပါဦး၊ အားလုံးပဲ။ သူမညာနေတုန်းပဲ ရှိသေးတယ်"

ရီဝမ်ဝမ် လျန်လီဟွာကို အေးစက်စွာ ကြည့်လိုက်ပြီးနောက်

"ဆရာမလျန်၊ ကျွန်မ လှည့်စားထားတယ် ဆိုရင် ကျေးဇူးပြုပြီး သက်သေ ထုတ်ပေးပါ။ ကျွန်မ မေးခွန်းတွေကို အရင်ထဲက ရထားပါတယ် ဆိုတဲ့ သက်သေ ရှင် ပြပေးနိုင်တာနဲ့ ကျွန်မ ချက်ချင်းပဲ ချင်းဟော်ကျောင်းက ထွက်သွားပေးမယ်။ ဒါပေမဲ့ မပြနိုင်ရင်ဘူးဆိုရင် ကျွန်မရဲ့ ကျောင်းထုတ်စာကို ပြန်ရုပ်သိမ်းပေးပါ "

လျန်လီဟွာ နှာရှုံ့လိုက်ပြီး

"နင်က လုံးဝကို အယုံအကြည် လွန်နေတာပဲ"

ကျောက်ရှင်ကျိုး ထိုင်ခုံတစ်လုံး ရှာလိုက်ပြီး သူ့ဖင်တုံကြီးကို ကျော

က်ချလိုက်ကာ သူ့ရဲ့ လက်ကို ဝှေ့ယမ်းလာသည် "ဒါဖြင့်ရင် ဒီမိန်းက
လေးရဲ့ ရလဒ်တွေက အစစ်ဟုတ်မဟုတ် စာမေးပွဲ ပြန်စစ်လိုက်ရင် သိ
လာမှာ ပဲ။ ကျွန်တော်တို့ တွေ ဘာလို့ သူမကို စာမေးပွဲ ပြန်မစစ်ရမှာ လဲ
။ မေးခွန်း ဒုတိယတစ်စုံ ရှိသေးတယ်မလား။ လုပ်စမ်းပါ။ အခုပဲ သူမ
ကို မေးခွန်းပြန်စစ် ကြတာပေါ့"

စာမေးပွဲ ပြန်စစ်ရမယ်။

ကျောက်ရှင်ကျိုး ပြောတာကို ကြားလိုက်ရသည့် အခါ ဆရာအားလုံး
တိတ်ဆိတ် သွားမိတော့သည် ။

သူတို့ သည် လည်း အမှန်တရားကို လိုချင်သည် ။

ရီဝမ်ဝမ်သည် လည်း ဝန်ခံရန် ငြင်းဆိုနေသည် ။

ဆိုကတည်းက ဤတစ်နည်းသာ ကျန်တော့သည် ဖြစ်ရကား.....
